



# ဆောက်သံဝမ်မူလတန်းကျောင်း

ဧပြီလသတင်း 2017

ကျောင်းအုပ် - Mrs. Diamond Robinson

ခေါင်းစဉ်(1) စီမံခန့်ခွဲရေးတာဝန်ခံလက်ထောက် - Ms. Augustine Pugh


ဦးတည်ချက်၊ အတုတကွ၊ မိသားစုများ၊ ကျောင်းသားများ၊ လူထုအဖွဲ့ဝင်များနှင့်၊ ဆောက်သံဝမ်ထမ်းတို့မှ၊ သင်ကြားခြင်းနှင့်၊ ကွဲပြားသောယဉ်ကျေးမှုများကို ဆင်နွှဲခြင်း၊ ညွှန်ကြားမှုများ ကိုခွဲခြားခြင်း၊ မြင့်မားသော ရည်မှန်းချက်များဖြင့် ဆက်သွယ်ခြင်းနှင့်၊ စစ်မှန်သော သင်ယူမှုအတွေ့အကြုံများကို၊ ပံ့ပိုးထောက်ပံ့ခြင်းမှတစ်ဆင့်၊ ဘဝတလျှောက်လုံး အောင်မြင်ရေးအတွက်၊ စေ့ဆော်ပေးပါသည်။ **အမြင်သဘောထား။** ဆောက်သံဝမ်အသိုင်းအဝိုင်းမှ၊ ကွဲပြားခြားနားမှုကို လက်ခံခြင်း၊ လေ့လာသင်ယူမှုကို ချစ်မြတ်နိုးရန် ဖန်တီးပေးခြင်းနှင့်၊ မြင့်မားသော ရည်မှန်းချက်များအား တန်ဖိုးထားကြသည်။ **ဆောက်သံဝမ်တံဝန်ခံချက်-** ကျွန်ုပ်တို့သည် ပြုစုပျိုးထောင်သောသူ၊ တာဝန်ကျေပြန်သောသူ ရှိသေးလေး စားကြသောသူများဖြစ်သည်။ သိန်းငှက်ပမာအမြင့်သို့ပျံသန်းကြမည်။ **Website: [www.eacs.k12.in.us](http://www.eacs.k12.in.us) Facebook** ပေါ်မှကျွန်ုပ်တို့ကို like ဖြင့်အားပေးကြပါ။

Southwick Elementary School

### စာပေအတတ်ပညာ အကြံပြုချက်များ

မိဘတို့မှ မိမိကလေးနှင့်အတူ နေ့စဉ်မိနစ် 20 စာဖတ်ခြင်းဖြင့် ၎င်းတို့အတွက် စာဖတ်ခြင်းမြတ်နိုးလာ အောင်တည်ဆောက်ပေး၍ ပညာရေးကိုလည်း အောင်မြင်စေသည်။ စာဖတ်ခြင်းအားကောင်းလာရန် အိမ်၌ ဆောင်ရွက်နိုင်မည့်အကြံပြုချက်များမှာ -

- အိမ်၌ဖတ်ရန် စာအုပ်များအဆင်သင့်ထားရှိပြီး နေ့စဉ်ပုံမှန်မိမိကလေးကို စာဖတ်ခြင်းအကျင့် တစ်ခုပြုလုပ်ပေးပါ။
- ပုံသက်သေပြဆောင်ပါ - မိမိစာဖတ်ခြင်းမြတ်နိုးမှုကို မိမိကလေးမြင်တွေ့စေပါ။
- ရုပ်မြင်သံကြားပိတ်ထားပြီး အခွင့်ရသလောက် မိမိကလေးအတွက် စာဖတ်ပေးပါ။
- အားလပ်ချိန်တွင်စာဖတ်ခြင်းကို ဖျော်ရွှင်မှုတစ်ခုအဖြစ် တိုက်တွန်းပါ။
- မိမိကလေးစာဖတ်ခြင်းကိုနားထောင်ပေးပြီး ဆွေးနွေးပြောကြားပေးပါ။
- မိမိကလေးကျောင်းစာလုပ်ဆောင်မှုကိုကြည့်ရှုမှတ်သားပြီး ၎င်းကြိုးစားမှုအတွက် အောဘာပေးပါ။



### ကျောင်းခေါ်ကြိမ်

နေ့စဉ် ကျောင်းသားများစွာကျောင်းနောက်ကျကြသည်။ မိမိကလေးကျောင်းနောက်ကျသည့်အခါ၊ ကျောင်းနေရက်အား နောက်ယှက်စေသည်။ ကျောင်းသားတို့သည်မနက် 8:20 ခေါင်းလောင်းတီးသည်နှင့် တစ်ပြိုင်နက် စာများကို စတင်သင်ကြားကြသည်။ နေ့စဉ်မိမိကလေးကျောင်းသို့အချိန်မှီ ရောက်လာရန် သေချာအောင်ဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန် တိုက်တွန်းလိုပါသည်။

### အပြုအမူ

မိဘတို့သည် ကလေး၏ လက်ဦးဆရာများဖြစ်သည်။ ကလေးကျောင်းသားဘဝအစတွင် မိမိတို့ကို ကောင်းသောအပြုအမူများသင်ကြားခြင်းသည် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ကျောင်းကို သင့်အနေဖြင့် ကူညီနိုင်သည့်အရာမှာ မိမိကလေးနေ့စဉ်အပြုအမူဖြတ်ပိုင်းလျှောက်စစ်ဆေးခြင်း၊ မိမိကလေးအပြုအမူနှင့်ပတ်သက်၍ မေးမြန်းခြင်း၊ အပြုအမူများတွက် သင့်မျှသောတုံ့ပြန်မှုပြုခြင်းဖြင့်၊ ကောင်းသောအပြုအမူများအတွက် အားပေးရာရောက်ပြီး အပြုအမူဆိုးများအတွက် ပြုပြင်ရာရောက်ပါသည်။

- အောက်၌ အချို့သော အကြံပြုချက်များဖြစ်သည်။
- ကောင်းသောအပြုအမူအတွက် (ဂုဏ်ပြု) ဆုချပေးပါ။
  - သင့်အပြုအမူနှင့်အပြောအဆိုများကို သင့်ကလေးမှအတုလိုက်လုပ်မည်။ မိမိကလေးပြုမှု ပြောဆိုလိုသည့်အတိုင်း မိမိကိုယ်တိုင်လည်း ၎င်းအတိုင်းပြုမှုပြောဆိုပါ။
  - ကြင်နာမှုရှိစေပါ။ သို့သော် တည်ကြည်မှုလည်းရှိစေပါ။
  - တင့်တယ်လျောက်ပတ်မှုမရှိပဲ နောက်ယှက်စေမည့်အပြုအမူများကို ပြုပြင်ပေးပါ။ အထူးသဖြင့် ကလေး၏အပြုအမူသည် အန္တရာယ်ဖြစ်စေမည့်အခါတွင်ဖြစ်သည်။
  - တသမတည်းဖြစ်ပါစေ။ ဆိုးသောအပြုအမူများဖြစ်ဖြစ်ချင်း ပြုပြင်ရန် နောက်ဆက်တွဲအပြစ်ပေးခြင်းဆောင်ရွက်ပါ။
  - အချိန်သီးသန့်ချုပ်ခြယ်ထားခြင်း (သို့) မိမိနှစ်သက်သောအရာဖြစ်သည် (ဥပမာ-တီဗွီ၊ ဝီဒီယိုဂိမ်းများ သို့မဟုတ် အဖော်နှင့်ကစားချိန်များ) ရပ်ဆိုင်းခြင်းပြုလုပ်ပါ။
  - ဆိုးသောအပြုအမူနှင့်ပတ်သက်၍ မိမိကလေးနှင့်ဆွေးနွေးပြောဆိုပြီး ထိုအခြေအနေများပြုပြင်ဆောင်ရွက်ရန် ဂွေးချယ်မှုများ ပေးပါ။
  - ကောင်းသောအပြုအမူ (သို့) ကောင်းသောအပြုအမူဆိုင်ရာ အစီရင်ခံစာများအတွက် သူ-သူမကိုတိုက်တွန်းအားပေးပြီး ချီးမွမ်းစကားပြောပါ။

### စာရိတ္တများဆိုင်ရာ အရောင်အဆင်း ဇယားကွက်စည်းမျဉ်း



### သော့ခတ်ပိတ်ခြင်း

မတ်လ 27ရက်နေ့၌ ကျောင်းသော့ခတ်ပိတ်ထားခြင်းအတွက် သင်၏သီးခံမှုနှင့် ပူးပေါင်းပါဝင်ခြင်းအတွက်ကျေးဇူးတင်ပါသည်။ "အရာအားလုံးရှင်းပါပြီး" ဟုမပြောမချင်း မည်သူမှ အဆောက်အဦအထဲ-အပြင်သို့ တင်ထွက်ခွင့်မပြုခြင်းသည် EACS ၏ဖိလီစတစ်ရပ်ဖြစ်ပါသည်။ ၎င်းသည်ကျောင်းသူ-သားနှင့် ဝန်ထမ်းများအားလုံးတို့၏ လုံခြုံရေးအတွက်ဖြစ်ကြောင်း သင်သိစေလိုသည်။ လုံခြုံသော သင်ယူမှုပတ်ဝန်းကျင်တစ်ခု ထိန်းသိမ်းရန် ကျွန်ုပ်တို့အကောင်းဆုံးတတ်နိုင်အောင် ဆောင်ရွက်ရင်း သင်တို့အနေဖြင့်လည်း ပူးပေါင်းပါဝင်ကြသည့်အတွက် အထူးကျေးဇူးတင်ပါသည်။

### ဘာများဖြစ်နေပါသလဲ။

#### မတ်လ 31 ရက်မှ ဧပြီလ 9 ရက်အထိ - နွေဦးရာသီကျောင်းပိတ်ပွဲ

ဧပြီလ	လုပ်ငန်း
1 စနေနေ့	Industrial Tech လေ့လာတင်ပေးပွဲကို Paul Harding မနက် 10 နာရီ နွေဦးရာသီကျောင်းပိတ်ပြီးနောက် ကျောင်းသား ကျောင်းပြန်တက်မည့်နေ့ ပညာရေး စာပေ ရောင်းပွဲအစပြုရန် 10 ရက်မှ 13 ရက်အထိ
10 တနင်္လာ	
12 ဗုဒ္ဓဟူး	Tin Cap ကစားပွဲ - ကျောင်းတစ်ခုလုံး
13 ကြာသပတေး	စာဖတ်ခြင်းအစီအစဉ် အခန်း 21 ညနေ 3:00-4:00 နာရီ
14 သောကြာ	<b>GOOD FRIDAY - ကျောင်းပိတ်ရက်</b>
20 ကြာသပတေး	SPTO စက်တီစီးခြင်းပျော်ပွဲ ညနေ 6:00-8:00 နာရီ စာဖတ်ခြင်းအစီအစဉ် အခန်း 21 ညနေ 3:00-4:00 နာရီ နွေဦးရာသီ ဓါတ်ပုံရိုက်ခြင်း
21 သောကြာ	
22 စနေနေ့	Autism Fair ပွဲသဘင် - Park Hill
27 ကြာသပတေး	စာဖတ်ခြင်းအစီအစဉ် အခန်း 21 ညနေ 3:00-4:00 နာရီ
28 သောကြာ	ဒုတိယတန်း တီရော့နီရိုသို့ လေ့လာရေးခရီးစဉ်



### စောင့်ရှောက်ပါ။ ရိုသေလေးစားပါ။ တာဝန်သိပါ။

#### PBIS ပွဲသဘင်များ

#### ဆောက်သံဝမ်၌ စာရိတ္တများအကျုံးဝင်သည်။



အောက်ဖော်ပြပါ ကျောင်းသူ/သားတို့သည် မိမိအတန်းပိုင်းဆရာတို့မှ တာဝန်ကျေပြန်သောသူများ အဖြစ် ဆန္ဒပြုအမည်တင်သွင်းခြင်းခံရသူများဖြစ်သည်။ သူတို့အတွက် ဂုဏ်ယူမိပါသည်။ Navaah Dowdell, Kanyja Grigsby, Miley Morua, Haley Gardner, Nichah Suel, Lawrence Whitmore/ "LT", Payten Trice, Justin Richardson, Alexa Garcia, Shwesin Thant, Hman Ka Sauf, Christina Zin Mimi Ka, Demonie Billingsley, Swe Toe, Anisa Begum Binti Yunus, Hannah Din, Shane Rogers, Gabriella Saw, Mer Ther Na Soe, Nyla Luangamath & Romans Tway!  
ဤကျောင်းသူ-သားအယောက်စီတိုင်း၏ ဓါတ်ပုံများကို ရုံးရှေ့အသိပေးကြော်ငြာချက်ပေါ်တွင် ဖော်ပြထားပြီး မိမိတို့အား Culver မှအခမဲ့ ကြက်ဥနို့ပေါင်း တစ်ဇွန်း လေ့လာရေးဖြတ်ပိုင်းဖြင့် ရရှိကြမည်ဖြစ်သည်။



သတိပေးလိုသည်မှာ လစဉ်မိမိကလေးတို့မှ ကောင်းသော ရွေးချယ်မှု ပြုလုပ်ခြင်းဖြင့် အထူး မက်လုံးများ ရရှိရန် အခွင့်အရေးရကြမည်။ တစ်လအတွင်း အနီးရောင်အကွက်ထဲ၌ 3 ကြိမ်အောက်ရရှိသော ကျောင်းသားများကို ထိုလထဲတွင် မက်လုံးရရှိရန် ပူးပေါင်းပါဝင်နိုင်သည်။ ဖေဖော်ဝါရီလထဲတွင် ကျောင်း သူ-သား တို့မှ ကိုခါပုလေးများရရှိရန် ကြိုးပမ်းနေကြပါသည်။ မတ်လအတွက် ကျောင်းသားတို့မှ ရုပ်ရှင်ရုံသွား ရန်အခွင့်အရေးရရှိမည်ဖြစ်သည်။ ကျေးဇူးပြု၍ မိမိကလေးများကို ကောင်းသော ရွေးချယ်မှုများဆောင် ရွက်ကြရန် တိုက်တွန်းအားပေးကြပါ။ ☺

#### လေ့လာရေးခရီးစဉ် နေ့ရက်များ

- 2<sup>nd</sup> grade- April 19<sup>th</sup> (ဒုတိယတန်း - ဧပြီလ 19 ရက်)
- 1<sup>st</sup> grade- April 18<sup>th</sup> (ပထမတန်း - ဧပြီလ 18 ရက်)
- Kindergarten- April 20<sup>th</sup> (သုတေသနတန်း - ဧပြီလ 20 ရက်)